

ရွာခေါင်း နှု၊ <ywa gaun> 村长  
 ရွာချ က၊ <ywa khya> ①下大雨 ②为巫鬼供食以求避邪  
 ရွာခါချ နှု၊ <ywa za khya> = ရွာချ ②  
 ရွာခါး နှု၊ <ywa za> ①食邑主(有ရွာခါး၊မြို့ခါး) ②古代受国王赐封食邑的编鼓师或舞蹈家 ③(喻)对编鼓师或编鼓乐队队长的尊称  
 ရွာစွန် နှု၊ <ywa zun> 村边: ~ တိုင်းကျပ် 边远地区 / ~ ပြည်စ / ~ ပြည်နား / ~ ရွာနား 边远地区  
 ရွာဆော် နှု၊ <ywa zaw> 乡村公益事业的召集人  
 ရွာဆိုးကုန်း နှု၊ <ywa zo: gon> 荒凉的村庄,破蔽村落  
 ရွာဆက်ပြတ် က၊ <ywa zet pyat> 村与村之间相距很远  
 ရွာနေပုဒ် နှု၊ <ywa z-n-bout> 小村庄  
 ရွာတော်ရှင် နှု၊ <ywa daw shin> 村神,也写 ရွာတောရှင်  
 ရွာတန်းရှည် နှု၊ <ywa dan: shei> 狭长的村子  
 ရွာတပ်ခံရိုး နှု၊ <ywa dat khan yo> 护村栅栏,村寨  
 ရွာထုတ် က၊ <ywa htout> 把恶魔瘟神驱出村去,为病人驱病魔  
 ရွာနိဂုံး နှု၊ <ywa ni' gon> 村子,村落  
 ရွာနိုးချောက်ချက် နှု၊ <ywa ni: khyaut khyet> = ရွာနိုးချုပ်စပ်  
 ရွာနိုးချုပ်စပ် နှု၊ <ywa ni: khyout sat> 邻村  
 ရွာနိုးရွှောက်ရှက် နှု၊ <ywa ni: shaut shet> = ရွာနိုးချုပ်စပ်  
 ရွာပုံကြေး နှု၊ <ywa bon kyei> 向全村征收的罚款  
 ရွာပင်း နှု၊ <ywa pin> 巫术造成的痞块  
 ရွာဖုန်းဆိုး နှု၊ <ywa phon: zo> 荒村  
 ရွာဖမ်း က၊ <ywa phan> 中巫邪  
 ရွာမ နှု၊ <ywa ma> 城镇中的老区  
 ရွာမိ က၊ <ywa mi> 中巫邪  
 ရွာမိရွာဖ နှု၊ <ywa mi' ywa pha> 村中父老  
 ရွာမောင့် I နှု၊ <ywa hmaun> 巫术 II က၊ <ywa hmaun> 施用巫术  
 ရွာရိုး နှု၊ <ywa yo> ①村沿,沿路边的各个村子: ~ ကို လျှောက်၍တော်ကိုပြုရသည်။ 沿村巡回演戏。②村寨的大路: လူငယ်တစ်စုဖွဲ့ဝတ်ကြွကြွနှင့် ~ လျှောက်၍ပျော်မြူးနေကြ၏။ 一群青年吹着笛子,沿着村子的大路高高兴兴地走着。  
 ရွာရိုးကိုးပေါက် နှု၊ <ywa yo: ko: baut> 到处: ~ လျှောက်လည်သည်။ 到处逛。  
 ရွာရှင် နှု၊ <ywa shin> 村神  
 ရွာလုံးကျွတ် က၊ <ywa lon: gyut> 全村: ~ စာတတ်မြောက်ရေး 使全村人都识字的运动  
 ရွာလက် နှု၊ <ywa let> 小村子  
 ရွာလယ်မြေ နှု၊ <ywa le myei> 公田(全村集体所有)

ရွာလွန်ရွက်တိုက် I က၊ <ywa lun ywet tait> 忤逆,不听长辈师长的话 II က၊ <ywa lun ywet tait> 忤逆  
 ရွာလေး နှု၊ <ywa hlei> 地痞,二流子  
 ရွာသမီး နှု၊ <ywa dh-mi> 女巫  
 ရွာသား နှု၊ <ywa dha> ①村民 ②男巫  
 ရွာသီးရွာခြား နှု၊ <ywa dhi: ywa gya> 外村,异村  
 ရွာသူ နှု၊ <ywa dhu> ①(罕)女巫 ②村民(女)  
 ရွာသူချ က၊ <ywa dhu khya> 为女巫供食  
 ရွာသိမ် နှု၊ <ywa dhein> 小村庄: ~ ရွာငယ် 小村庄  
 ရွာသွန်း က၊ <ywa thun> 倾泻,倾注: မိုးသည်းထန်စွာ ~ သည်။ 下倾盆大雨。 / မိုးရေများစွာ ~ လေ့ရှိသောဒေသ (降)雨量多的地区  
 ရွေ့ I <ywei> ①移动,迁移 ②泻肚子: ဝမ်း ~ ခြင်း 泻肚子 ③死亡: ခန္ဓာ ~ သည်။ 死亡。④招架不住;因抵挡不住而转移 II သ၊ <ywei> = ရှ် (连接词): သူသည် ဘူတာရုံသွား ~ မိုးရထားလက်မှတ်ဝယ်သည်။ 他上火车站买车票。 III ဝ၊ <ywei> = ရှ် (虚词): ထို ~ ထိုမျှ = ထိုမျှ ထိုမျှ 如此这般 / မည် ~ မည်မျှ = မည်မျှမည်မျှ 如何地 / ဤ တိုင်တိုင် ~ ပြီး၏။ 到此为止。 IV အသ၊ <ywei> (罕)虚词,用在句首(呼语),相当于“嘿”: ~ နိပိကူ။ 嘿,真妙!  
 ရွေ့တူး က၊ <ywei' twa> 爬行,慢慢移动: လိပ်သည်တူး ရွေ့ရွေ့ ~ ၏။ 乌龟缓慢地爬行。  
 ရွေ့ထောင့် နှု၊ <ywei' daun> 偏角  
 ရွေ့ပါး က၊ <ywei' pa> ①衰退,衰落,衰弱: ဗဟုသုတ ~ သည်။ 财物损失。②移动,推移: ကာလ ~ သည်။ 时间的推移。  
 ရွေ့ပြောင်း က၊ <ywei' pyaun> ①移动,推移: ကာလ ~ သည်။ 时间的推移。②死亡: ခန္ဓာ ~ သည်။ 死亡。  
 ရွေ့ရှား က၊ <ywei' sha> = ရွေ့လျား  
 ရွေ့လျား က၊ <ywei' lya> 移动: မျဉ်းပြောင်း ~ ခြင်း: 【物】直线移动 / တသမတ်တည်း ~ ခြင်း: 【物】匀速移动 / ရိုးရိုးစည်းဝါးမှန် ~ ခြင်း: 【物】简谐移动  
 ရွေ့လျားစွမ်းအင် နှု၊ <ywei' lya: sun: in / ywei' lya: swan: in> 动力  
 ရွေ့လေ့က က၊ <ywei' lyaw> 衰退,衰落,衰败,降职  
 ရွေ့လျော့ က၊ <ywei' lyaw> ①衰退,衰落,降落 ②降职: အရာမှ ~ သည်။ 降职。③变迁,演变: ကာလ ~ သည်။ 时代变迁。④死亡  
 ရွေ့လျော့နိမ့်ကျ က၊ <ywei' lyaw: nein' kya> 下降: ဘဝ အဆင့်အတန်း ~ သွားသည်။ 生活水平下降了。  
 ရွေ့ က၊ <ywei> ①伴随 ②(用铤、斧、刀等)整平,削平(木头、石块)  
 ရွေ့တတ် က၊ <ywei khout> 削平木料  
 ရွေ့ချော က၊ <ywei khyaw> 刨光